

**ပျသုဖံးအတိအိဉ်မုမုတိအရူဒိဉ် (Black Lives Matter) ဝဲ DeKalb ကိတဖဉ် အတိဟူးတိဂဲအနံ**

**တိမလကပီဝဲဒဉ်ပျသုဖံးဖိအတိမစာမသကိးယုဉ်တိဖဲအမဲရကအပူ - တိအိဉ်ဖိဉ်လအုထာဉ်နဲးအဖိခိဉ်**

**တိမသကိးတိအိဉ်ဖိဉ်လအုထာဉ်နဲးအဖိခိဉ်အကတိတဖဉ်-**

- ယုထာတိအကတိတကတိလတိပိးတိလိတခါဘဉ်တခါအဂီ.
- စံလိဖဲတိဂုဒိဉ်တိအလွဲလိအလိလတိနုဉ်လိဝဲဖဲတိအကတိဖဲဂီခိ 11:00 နဉ်ရံဉ်အဂီ

ပကတိကတိဝဲဒဉ်ပျကတိလိတိဖိဒီးတိဂုဒိဉ်တိတဖဉ်လနကနုဉ်လိဒိကနုဉ်ဒီးမလိနိဟ်ဘဉ်ယးတိဒိဘဉ်မဟူးဝဲဒဉ်ပျအပြ ဖဲကအမဲရကဖိဖဲကိအမဲရကပူအဂုနုဉ်လိ. ဒ်တိရံဉ်ကျဲပဉ်လိဝဲဒဉ်တိဆကတိအသိး, ဝဲတိမလဝဲဒဉ်တိအိဉ်ဖိဉ်လအု ထာဉ်နဲးအဖိခိဉ်အခါတိကမနစံလိဖဲပုဉ်ယဲသနုအလူး(ခ) (link) အလိလအအိဉ်ဝဲဖဲတိကတိသကိးတိ (chat feature) အပူနုဉ်လိ.

**၁ တကတိ- Deep Roots: အဖြက-အမဲရကတိစံစိစိဒီးတိနုဉ်သါအဂု**

**ပျကတိလိတိ- Mawuli Davis**

ပျအဖြကအမဲရကဖိတဖဉ်မစာမသကိးယုဉ်တိလ DeKalb ဒိထံဉ်ဟိဉ်ကဝိဒီးဟိဉ်ခိဉ်ဒိဘုဉ်အတိဘိဉ်တိညိအဂီနုဉ် လိ. နကမလိနိဟ်ဘဉ်ယးဒီးပျအဖြကအမဲရကခိဉ်နုဉ်တဖဉ်လအအိဉ်ဒီးအစိကမိဒီးဟံးစုနုဉ်ကျဲဝဲဒဉ်ပထံပကိဒီး ခိဉ်ယထံကိလပအိဉ်ဆိးလအပူမဲမဆိတနုအံအပူ, ဒီးတိမလဲထိဉ်တိလနုဉ်တဖဉ် အနုဉ်ဖဲပဒိဉ်တိဟတိပြး, တိမလိမဒီး, မုကျဲဝဲကွဉ်, ဒီးပျတတိကရကရိတဖဉ်နုဉ်လိ.

**၂ ကတိတကတိ- ပျသုဖံးဖိဒီး STE(A)M (Black People and STE(A)M)**

**ပျကတိလိတိ- Dr. Noreen Khan-Mayberry**

ပျသုဖံးဖိခိဉ်ထွဲမစာလိဆိဒဉ်တိ STE(A)M အတိမပျိလအအံးထွဲကွဲထွဲဝဲဒဉ်ပဟိဉ်ခိဉ်ရူ, ဒီးပလိဉ်ဘဉ်အိဉ်ထိဉ်အဝဲ သုဉ်နုဉ်လိ. တိဒိဉ်တုဉ်တိဖျိကိလံဉ်အုဉ်သးဘဉ်ယးဝဲအုဉ်ပိညါ (bachelor's degrees in science) ဟုဉ်လကပီဝဲဒဉ် ပျသုဖံးဖိလအဖျိထိဉ်တိမလိအံအိဉ်ဒီးဝဲဒဉ် 9 မျးကယယဉ်ယဉ်စးထိဉ်ဖဲ 2001 တုလိလ 2016 နုဉ်, ဒ် ထံလိကိပူ ဝဲအုဉ်ပိညါကရ (National Science Foundation) အတိဟ်ဖျိဖဲတယံတမိအံအသိး,- ဝဲဖဲဖိကဟုဉ်ပိညါအပူ, ဆံးစုလိဝဲဒဉ်စးထိဉ်လ 5 မျးကယတုလိလ 4 မျးကယ,- ဒီးဝဲတိဂံတိဒူးအပူ, စုလိဝဲဒဉ် 7 မျးကယတုလိလ 4 မျးကယနုဉ်လိ. ဝဲတိတကတိအံအပူ, ကိဖိတဖဉ်ကထံဉ်ဒီးမလိနိဟ်ဘဉ်ယးတိဟုဉ်ဆုဉ်ထိဉ်ပျသုဖံးဖိအသး လအမုဉ်ပျလအမကဲထိဉ်တိ, ပျတုကဲထိဉ်တိ, ဒီးပျဒူးအိဉ်ထိဉ်တိအသိတဖဉ်ဝဲ STE(A)M ပူအဂုနုဉ်လိ.

**၃ ကတိတကတိ- တိယုတိမစာသုဝဲ (It's Ok to Ask for Help) - သးတိအိဉ်ဆုဉ်အိဉ်ချဲဖဲပျသုဖံးဖိအတတဖဉ် အပူ**

**ပျကတိလိတိ- Dr. Nicole Prad Jennings**

ကိအမဲရကအပူအိဉ်ဒီးပျအဖြကအမဲရကဖိအနိဉ်ဂံနိဉ်ဒူး 13.4% ဒီးတိဟ်ဖျိဝဲလ 16% အိဉ်ဒီးသးတိဆိလပူ 7 က ကျဲဂအသိးအကျဲနုဉ်လိ. ဒ် အမဲရကသးတိအိဉ်ဆုဉ်အိဉ်ချဲကရ (Mental Health of America) အတိလိယုသုဉ် ညါဖဲတယံတမိဟ်ဖျိဝဲအသိး, တိအနိဉ်ထိဉ်မုဉ်စုနုဉ်ဒီးကိအမဲရကထံဖိကိဖိအနိဉ်ဂံနိဉ်ဒူးခဲလံဉ်သနကု, သးအတိ ဆိဉ်သနဲးအနိဉ်ဂံနိဉ်ဒူးအိဉ်ထိဉ်ဝဲဒဉ်စးထိဉ်လ 9 မျးကယတုလိလ 10.3 မျးကယဖဲပျသုဖံးဖိဒီးပျအဖြကအမဲရကသး စ် 12-17 နုဉ်အကျဲ, 6.1 မျးကယတုလိလ 9.4 မျးကယဖဲပျသးစ်ဒိဉ်တုဉ်ခိဉ်ပျ 18-25 နုဉ်အကျဲဒီး 5.7 မျးက ယတုလိလ 6.3 မျးကယဖဲပျသးနုဉ် 26-49 နုဉ်အကျဲဖဲ 2015 ဒီး 2018 နုဉ်အဘဉ်စာနုဉ်လိ.

**၄ ကတိတ်ကတိတ်- ပျသုဖံးဖိသိသ်အတတ်တဲတဖၣ်**

**ပျကတိတ်လိတ်- Hootdini & Mr. Cobb**

ပျအဖြဲကအမဲရကဖိတဖၣ်ကွဲးတၢ်လံဝဲဒၣ်လံာ်အါဘၣ်လၢအလိၤစၢဝဲဒၣ်အနံၣ်တဖၣ်အနံၣ်န့ၣ်လိၤ. တၢ်လၢပဟဘၣ်ဝဲကတၢ်လၢအမ့ၢ် Hootdini ဇီး Mr. Cobb ကတဲကဒါကွဲးဒၣ်ဖိသိသ်အလံာ်တဖၣ်ခိဖျိပျအဖြဲကအမဲရကဖိလၢအကွဲးလံာ်မံဟူသၣ်ဖျါတဖၣ်န့ၣ်လိၤ.

**၅ ကတိတ်ကတိတ်- တၢ်ထူးတၢ်တိၤအတတ်ထဲသိးတုၤသိး ဖဲပျသုဖံးဖိတတအပူၤ**

**ပျကတိတ်လိတ်- Royce Richardson**

တၢ်ကပံာ်ဝဲဒၣ်တၢ်ထူးတၢ်တိၤအတတ်လိၤဟိအဘၣ်စၢန့ၣ် တၢ်လိၣ်ဘၣ်ဝဲဒၣ် တၢ်စိၣ်စိကဖိတၢ်လၢအပၤဒီးတၢ်ဆိမိၣ်ဆိမးလၢအလဲထီၣ်လဲထီၣ်န့ၣ်လိၤ. ၆ Brookings Institute ဟ်ဖျါဝဲအသိး, ပျၤဝါဖံးဖိ အဟံၣ်န့ၣ်ယီထၢ လၢအအိၣ်လၢတၢ်ခၢၣ်သးပတီၢ်လုၢ်ပျၤလိၤလၢဝဲဒၣ် အါန့ၢ်ပျသုဖံးဖိ အဟံၣ်န့ၣ်ယီထၢ လၢအအိၣ်လၢတၢ်ခၢၣ်သးပတီၢ် အဖိခိၣ် 10 စးန့ၣ်လိၤ. ပျသုဖံးဖိအဟံၣ်န့ၣ်ယီထၢ မ့ၢ်ဟံးယၢ်ဝဲဒၣ် ထံလိၢ်ကီၢ်ပျတၢ်ဘျၢလိၤယုၣ်တၢ်ထူးတၢ်တိၤ ဖဲကီၢ်အမဲရကထံဖိကီၢ်ဖိတၢ်ဘျၢလိၤယုၣ်စ့အပူၤ. ကလိၤလၢဝဲဒၣ်အမဲရကဖိလၢာ် \$12.68 trillion ဖဲ ဟံၣ်န့ၣ်ယီထၢအတၢ်အိၣ်ယၢ အပူၤ. အါန့ၢ်ဒီးတၢ်ဟံၣ်ဖျိၣ်ယုၣ်ဝဲဒၣ်နီၢ်နီၢ် \$2.54 trillion န့ၣ်လိၤ. လၢတၢ်န့ၣ်အယီ ကလုာ်န့ၣ်တၢ်ထူးတၢ်တိၤအတတ်လိၤဖျဲၣ်လိၤဟိ မ့ၢ်ဝဲ \$10.14 trillion န့ၣ်လိၤ. ဖဲတၢ်တကတိတ်အံၤအပူၤ, နကနာ်ဟူဘၣ်ဝဲဒၣ်ပျသုပျဖဲနီၢ်ကတဲဘၣ်န့ၣ်ဘၣ်ယးဒီးပကပံာ်ဝဲဒၣ် ကလုာ်န့ၣ်တၢ်ထူးတၢ်တိၤအတတ်လိၤဖျဲၣ်လိၤဟိ (racial wealth gap) ၆ လဲၣ်အဂ့ၢ်န့ၣ်လိၤ.

**၆ ကတိတ်ကတိတ်- For the People, by the People: တၢ်စံၣ်ညီၣ်ပိတုတထဲသိးတုၤသိးဒီးသဲးတၢ်သိၣ်တၢ်သီအကျိၤအကျဲတဖၣ်**

**ပျကတိတ်လိတ်- Kayla Kudratt**

အိၣ်ဒီးကလုာ်န့ၣ်တၢ်တယုတယီလိာ်သးဖဲ အမဲရကတၢ်စံၣ်ညီၣ်ပိတုတၢ်မၤအကျိၤအကျဲ (US Justice System) အပူၤန့ၣ်လိၤ. ဖဲတယံာ်ဒီးဘၣ် တၢ်စံၣ်ညီၣ်ပိတုအတတ်တိၢ်ကျိၤ (Sentencing Project) ဟ်ဖျါဝဲအသိး, ဖဲ 2016 နံၣ်အပူၤ, ပျအမဲရကသုဖံးဖိလၢအဘၣ်တၢ်ဖိၣ်အီၤဖဲကီၢ်အမဲရကအပူၤမ့ၢ်ဝဲ 27%— လၢတၢ်နီၤဝဲဒၣ်ထံဖိကီၢ်ဖိနီၣ်ဂံၢ်နီၣ်ဒူးခဲလၢာ်ခံးန့ၣ်လိၤ. ပျသုဖံးဖိသးစၢ်လၢတၢ်ဂံၢ်ဝဲဒၣ် 15% ဒ်အမ့ၢ်ကီၢ်အမဲရကဖိသၣ်လၢတၢ်ဂံၢ်ဝဲဒၣ်တၢ်ဒူးယၢ်ဖိသၣ် 35% ဖဲနံၣ်ဝဲန့ၣ်အပူၤန့ၣ်လိၤ. ဖဲတၢ်တကတိတ်အံၤအပူၤ, နကမၤလိဘၣ်ယးဒီးတၢ်ထဲသိးတုၤသိးအကျိၤအကျဲတဖၣ်အဂ့ၢ်ဒီးပမၤဟးဂီၤဝဲဒၣ်တၢ်လဲတရံးသးသ့ဒ်လဲၣ်အဂ့ၢ်န့ၣ်လိၤ.